

ယစ်မျိုးနှင့် အခွန်တော်များဌာနခွဲ။

(၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်နည်းဥပဒေများ။)

အမှတ် ၁၅၀

ရန်ကုန်မြို့၊ ၁၃၁၁ ခု၊ ဝါဆိုလဆန်း ၄ ရက်။

(၁၉၄၉ ခု၊ ဇွန်လ ၂၈ ရက်။)

[ပြင်ဆင် : 02.12.1949, 30.10.1950, 23.04.1954]

အမှတ် ၁၅၀။ ။ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်အက်ဥပဒေ၊ ပုဒ်မ ၁၅ အရ အပ်နှင်းသည့်အခွင့်အာဏာများကိုသုံးစွဲလျက်၊ နိုင်ငံတော်သမ္မတက၊ ထိုအက်ဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက် ရန်ကိစ္စအလို့ငှါ၊ အောက်ပါနည်းဥပဒေ၊ များကိုပြုလုပ်သည်။

၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်နည်းဥပဒေများ။

အခန်း ၁။

အမည်တို့နှင့်အဓိပ္ပါယ်ဖော်ပြချက်များ။

- ၁။ ။ ဤနည်းဥပဒေများကို၊ “၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်နည်းဥပဒေများ” ဟုခေါ်ရမည်။
- ၂။ ။ ဤနည်းဥပဒေများတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
- (၁) “အက်ဥပဒေ” ဆိုသည်မှာ၊ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် အက်ဥပဒေကိုဆိုလိုသည်။
 - (၂) “ပြေစာ” ဆိုသည့်စကားရပ်တွင်၊ ဘောက်ချာလက်မှတ်၊ သို့တည်းမဟုတ် ငွေကြေးလက်မှတ်၊ သို့တည်းမဟုတ် အကြောင်းအရာရေးသားဖော်ပြထားသောစာများပါဝင်သည်။
 - (၃) “ငွေတိုက်” ဆိုသည်မှာ၊ ရန်ကုန်မြို့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်၊ ခရိုင်များတွင် အစိုးရငွေတိုက်၊ သို့တည်းမဟုတ် လက်အောက်ငွေတိုက်ကိုဆိုလိုသည်။
 - (၄) “ပုံစံ” ဆိုသည်မှာ၊ ဤနည်းဥပဒေများနှင့် ပူးတွဲပါ ပုံစံကို ဆိုလိုသည်။
 - (၅) “ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အရာရှိ” ဆိုသည်မှာ၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်၊ ဟော်တယ် နှင့်ပျော်ပွဲစားရုံခွန်ဝန်ထောက်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အင်စပိတ်တော်နှင့် ဆပ်အင်စပိတ်တော်၊ သို့တည်းမဟုတ် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ထိုအက်ဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ ပါပြဋ္ဌာန်းချက်များကိုဆောင်ရွက်ရန်ကိစ္စအလို့ငှါ၊ နိုင်ငံတော်သမ္မတကနည်းလမ်းတကျ ခန့်ထားသော မည်သည့်အရာရှိကိုမဆို ဆိုလိုသည်။
 - (၆) “ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်” ဆိုသည့်စကားရပ်တွင်၊ နည်းဥပဒေ ၁၈၊ ၂၀(၂)၊ ၂၁ (ဂ)၊ ၂၆နှင့် ၂၉ များပါ ကိစ္စများအတွက် မှတပါး၊ အခြားကိစ္စများအတွက် ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန် ထောက်ပါဝင်သည်။

<ပြင်ဆင် 02.12.1949>

အခန်း ၂။

ရာထမ်း၊ မှုထမ်းအဖွဲ့နှင့် ကြီးကြပ်အုပ်ချုပ်ခြင်း။

၃။ ။ (၁) ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ကို စီမံအုပ်ချုပ်မှုကို၊ မြန်မာနိုင်ငံစီးပွားရေးခွန် ညွှန်ကြားရေးဝန် အားအပ်နှင်းထားသည်။

(၂) အောက်ပါစာရင်း၏ ပဌမဇယားကွက်တွင် ပါရှိသော အရာရှိများသည်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံ ခွန် အက်ဥပဒေကိစ္စများအလို့ငှါ၊ ဒုတိယဇယားကွက်တွင် ဖော်ပြထားသည့် အရာရှိများ၏ အလုပ်ဝတ် တရားများကို အသီးသီးဆောင်ရွက်ရမည်။

(၁)

(၂)

စီးပွားရေးခွန်ဝန်

... ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်။

ရန်ကုန်မြို့မှတပါး အခြားခရိုင်များတွင် ခရိုင် ဝန်များ။

ရာထူးအလျောက် မိမိ၏နယ်အတွင်း ခန့်အပ် ထားသောဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန် များ။

စီးပွားရေးခွန်ဝန်ထောက်များ

... ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်ထောက်များ။

စီးပွားရေးခွန်အင်စပိတ်တော်များ

ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အင်စပိတ်တော် များ။

စီးပွားရေးခွန် ဆပ်အင်စပိတ်တော်များ။

... ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန် ဆပ်အင်စပိတ် တော်များ။

စီးပွားရေးခွန် အမှုထမ်းများ

... ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် အမှုထမ်းများ။

(၃) နည်းဥပဒေခွဲ (၂) တွင် မည်သို့ပင်ပါရှိစေကာမူ၊ နိုင်ငံတော်သမတသည် မည်သည့်အရာရှိကိုမဆို၊ သို့ တည်းမဟုတ် မည်သည့်အလုပ်ကို လုပ်ကိုင်နေသူကိုမဆို၊ နည်းဥပဒေခွဲ (၂) ဆိုင်ရာစာရင်း၏ဒုတိယ ဇယားကွက်တွင် ဖော်ပြထားသော အရာရှိများ၏တာဝန်ဝတ်တရားများကို၊ ရာထူးအလျောက်သော်၎င်း၊ တနည်းနည်းဖြင့်သော်၎င်း ဆောင်ရွက်ရန်ခန့်အပ်နိုင်သည်။

အခန်း ၃။

ပြည်သူ့ဟော်တယ်နှင့် ပျော်ပွဲစားရုံများကို မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း။

၄။ ။ (၁) ပုဒ်မ ၁ အရ၊ အမိန့်ကြော်ငြာစာထုတ်ပြန်ကျေညာ၍ ဥပဒေ အာဏာတည်ရမည်ဟု သတ်မှတ် သည့် မည်သည့်ရပ်ကွက်တွင်မဆို၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံလုပ်ငန်းများကိုလုပ်ကိုင်နေသူ၊

သို့တည်းမဟုတ်လုပ်ကိုင်နေသူများထံသို့ မြန်မာနိုင်ငံ စီးပွားရေးခွန်ညွှန်ကြားရေးဝန်က ပုံစံ အိပ် (ချ်) အာ (ရ်) ၁ဖြင့် သာမန်နှိုက်စာချုပ်အပ်လျှင်၊ သို့တည်းမဟုတ် သက်ဆိုင်ရာဟော်တယ်နှင့် ပျော်ပွဲစား ရုံခွန်ဝန်က၊ပုံစံအိပ် (ချ်) အာ (ရ်) ၂ဖြင့် အထူး နှိုက်စာချုပ်အပ်လျှင်၊ ထိုသို့နှိုက်စာချုပ်ခြင်းခံရသူ၊ သို့တည်းမဟုတ် ခံရသူများက ပုံစံ အိပ် (ချ်) အာ (ရ်) ၃ဖြင့် အစီရင်ခံစာရင်းကို၊ ဟော်တယ်၊ သို့တည်းမဟုတ်ပျော် ပွဲစားရုံ ၏ အစီရင်ခံစာရင်းနှင့် ပတ်သက်သော အကြောင်းအရာ အပြည့်အစုံ ဖော်ပြ၍၊ နှိုက်စာတွင် သတ်မှတ် ထားသောအချိန်အတွင်း တင်သွင်းရမည်။

(၂) အက်ဥပဒေပုဒ်မ ၂ (က) အရ၊ အဓိပ္ပါယ် ဖော်ပြထားသည့် အတိုင်း၊ မည်သူမဆို အခွန်တော်ပေး ဆောင်ရမည့်နှစ်အတွင်း မည်သည့်အချိန်အခါမဆို၊ ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံ လုပ်ငန်းကို လုပ်ကိုင်ရန်ကြံရွယ်လျှင်၊ ဆိုင်ရာဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်ထံသို့အကြောင်း ကြား၍၊ ပုံစံ အိပ် (ချ်) အာ (ရ်) ၃ဖြင့် အစီရင်ခံစာရင်းကို၊ ဆိုခဲ့သောဟော်တယ်၊ သို့တည်းမဟုတ်ပျော်ပွဲစားရုံ ဖွင့်ရန် သတ်မှတ်ထားသည့် နေ့ရက်မတိုင်မီ ရက်သုံးဆယ်ကြိုတင်၍ တင်သွင်းရမည့်ပြင်၊ အက်ဥပဒေ နှင့် နည်းဥပဒေများအရ၊ နည်းလမ်းတကျမှတ်ပုံတင်၍ လိုင်စင် ယူပြီးမှသာလျှင်၊ ဟော်တယ်၊ သို့ တည်းမဟုတ် ပျော်ပွဲစားရုံကိုဖွင့်ရမည်။

(၃) မည်သူမဆို အခွန် ပေးဆောင်သည့် နှစ်အတွင်း၊ မိမိ ပိုင်ဆိုင်သောဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကိုဖြစ်စေ၊ အခြား သောသူ ပိုင်ဆိုင်သောဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကိုဖြစ်စေ၊ အသွင်အပြင် ပြောင်းလဲခြင်း၊ သို့တည်းမဟုတ် တိုးချဲ့ခြင်းပြုလုပ်ရန်ကြံရွယ်လျှင်၊ ထိုသို့ပြုလုပ်ခြင်း ကြောင့် ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကို မိမိလွှဲယူနေဆဲဖြစ်သော၊ သို့တည်းမဟုတ် လွှဲယူ ပြီးဖြစ်သည့်အက်ဥပဒေအရ အခွန်ပေးဆောင်ထိုက်သင့်စေလျှင်၊ ထိုသူက ဆိုင်ရာဟော်တယ်နှင့် ပျော်ပွဲ စားရုံခွန်ဝန်ထံသို့ အကြောင်းကြားရမည်။ အဆိုပါ ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကို ပြောင်း လွှဲခြင်း၊ သို့တည်းမဟုတ် တိုးချဲ့ခြင်းပြုလုပ်ရန် ကြံရွယ်ထားသည့်ရက်မှ အနည်းဆုံး ရက်သုံးဆယ် ကြို တင်၍ အစီရင်ခံစာရင်းကို ပုံစံ အိပ် (ချ်) အာ (ရ်) ၃ဖြင့်တင်သွင်းရမည့်ပြင်၊ အက်ဥပဒေနှင့် နည်းဥပဒေများအရနည်းလမ်းတကျမှတ်ပုံတင်၍ လိုင်စင်ယူပြီးမှသာလျှင်၊ အဆိုပါပြောင်းလွှဲခြင်း၊ သို့တည်းမ ဟုတ် တိုးချဲ့ခြင်းပြုလုပ်သောဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကိုဖွင့်ရမည်။

(၄) ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင်ရှင်မည်သူမဆို-

(က) မိမိ၏စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် လုပ်ငန်း၏တစိတ်တဒေသကိုရောင်းချလျှင်၊ သို့တည်း မဟုတ် တနည်းနည်းဖြင့်လက်လွှတ်လျှင်၊ သို့တည်းမဟုတ်

(ခ) မိမိ၏စီးပွားရေး လုပ်ငန်းကို ရပ်စဲလျှင်၊ သို့တည်းမဟုတ် စီးပွားရေးလုပ်ငန်းကိုနေရာရွှေ့ပြောင်း လျှင်၊ သို့တည်းမဟုတ်စီးပွားရေးလုပ်ငန်းကို နေရာသစ်တနေရာတွင်ဖွင့်လျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိ၏စီးပွားရေးလုပ်ငန်း၏ အမည်၊ သို့တည်းမဟုတ် လုပ်ငန်းအမျိုးအစားပြောင်းလဲလျှင်၊ ထိုသူသည်၊ ဤကဲ့သို့ စီးပွားရေးလုပ်ငန်း အပြောင်းအလွှဲမပြုလုပ်မီ၊ အခြေအနေအရ ဆယ့်ငါးရက် အောက် မနည်း ကြိုတင်၍ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန် ထံသို့အကြောင်းကြားရမည်။ ပိုင်ရှင်သေ ဆုံးခဲ့လျှင်၊

သူ၏တရားဝင်ကိုယ်စားလှယ်က အဆိုပါပိုင်ရှင်သေဆုံးသောရက်မှ ဆယ့်ငါးရက်အတွင်း အဆိုပါ
ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ထံသို့ အကြောင်းကြားရမည်။

(၅) ပုံစံ အိပ် (ချ်) အာ (ရ်) ၃ဖြင့်ပြုလုပ်သော အစီရင်ခံစာရင်းအားလုံးကို ဟော်တယ်ရှင်၊ သို့တည်းမဟုတ်
ပျော်ပွဲစားရုံရှင်ကဖြစ်စေ၊ ဟော်တယ်ရှင်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံရှင်၏ကိုယ်စား လုပ်ငန်း ကို
စီမံအုပ်ချုပ်ရန်တာဝန်ယူ၍ဆောင်ရွက်သောအုပ်ချုပ်ရေးမှူးဖြစ်စေ လက်မှတ်ရေးထိုးရမည်။

အခန်း ၄။

လိုင်စင်ထုတ်ယူခြင်း၊ လိုင်စင်ပုံစံနှင့် စည်းကမ်းချက်များမှစ၍ ကျသင့်ကျထိုက်သောအခများ။

၅။ ။ နည်းဥပဒေ ၄၈၊ နည်းဥပဒေခွဲ (၁)၊ (၂) သို့တည်းမဟုတ် (၃)များအရ လိုအပ်သည့်အစီရင်ခံစာရင်းကို ပုံစံ အိပ် (ချ်)၊ အာ
(ရ်) ၃ဖြင့်ရရှိသည့်အခါ၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က၊ ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံနှင့်သက်ဆိုင်သော
အစီရင်ခံစာရင်းသည်၊ အက်ဥပဒေအရ အခွန် ပေးဆောင် ရမည့်တာဝန်နှင့်ပတ်သက်၍၊ အစိုးရပြဋ္ဌာန်းထားသည့်
စည်းကမ်းချက်များနှင့်ညီညွတ်သည် ဟုထင်မြင်လျှင်၊ ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင်ရှင်ထံသို့ ပုံစံ အိပ် (ချ်)
အာ (ရ်) ၄ဖြင့် အမိန့်ထုတ် ၍ ထိုအမိန့်တွင် သတ်မှတ်ထားသောအချိန်အတွင်း၊ မိမိ၏ဟော်တယ်၊ သို့တည်းမဟုတ်
ပျော်ပွဲစားရုံကို အက်ဥပဒေအရ မှတ်ပုံတင်၍ လိုင်စင်ယူရမည်ဟုဆင့်ဆိုရမည်။

၆။ ။ ပိုင်ရှင်သည် ဆိုခဲ့သောအမိန့်ကိုရရှိသည့်အခါ၊ မိမိ၏ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကို မှတ်ပုံတင်၍
လိုင်စင်ယူရန် ထိရောက်စွာ ဆောင်ရွက်ရမည်။ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်သည်၊ ဤနည်းဥပဒေများတွင်
ပြဋ္ဌာန်းထားသည့် လိုင်စင်ကိုရရှိသည့်အခါ၊ မှတ်ပုံတင်လက်မှတ်နှင့်လိုင်စင်ကို သက်ဆိုင်ရာ ပုံစံ အိပ် (ချ်) အာ (ရ်)
၅နှင့်အိပ် (ချ်) အာ (ရ်) ၆ဖြင့်ပိုင်ရှင်သို့ထုတ်ပေးရမည်။

၇။ ။ ထိုအခါ ပိုင်ရှင်သည်၊ အစိုးရကိုယ်စား အဆိုပါလိုင်စင်တွင် ဖော်ပြထားသည့်နေ့ရက်မှစ၍၊ မိမိ၏ ဟော်တယ်၊
သို့တည်းမဟုတ် ပျော်ပွဲစားရုံတွင် အခွန်ငွေကို ကောက်ခံပေးရမည်။

၈။ ။ ပယ်ဖျက်

<ပြင်ဆင် 23.04.1954>

၉။ ။ ပယ်ဖျက်

<ပြင်ဆင် 23.04.1954>

၁၀။ ။ မည်သည့်ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကိုမျှ-

(က) ဤနည်းဥပဒေများအရ ထိုဟော်တယ်၊ သို့တည်းမဟုတ်ပျော်ပွဲစားရုံကို မှတ်ပုံတင်၍ လိုင်စင်ယူ ထားပြီးမဟုတ်လျှင်၊
ထို့ပြင်

(ခ) ထိုဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံအတွက် ထုတ်ပေးထားသော လိုင်စင်သည် အတည်ဖြစ် နေသည်
မဟုတ်လျှင် ဖွင့်ခြင်း၊ သို့တည်းမဟုတ် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဆက်လက်ဖွင့်ထားခြင်းမ ပြုရ။

၁၁။ ။ ပဌမအကြိမ် မှတ်ပုံတင်သောအခါ၊ လိုင်စင်တစောင်လျှင် လိုင်စင်ခငွေတဆယ်ပေးရမည်။

၁၂။ ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံ ပိုင်ရှင်ပြောင်းလွှဲသည့်အခါ၊ ကျန် နှစ်ပိုင်းအတွက်ပိုင်ရှင်သစ်၏အမည်နှင့် လိုင်စင်ခငွေကျပ်တဆယ်ပေးဆောင်၍ လိုင်စင်အသစ်လဲရမည်။

<ပြင်ဆင် 23.04.1954>

၁၃။ လိုင်စင်မိတ္တူ တစောင်ထုတ်ပေးရန်အတွက် အခငွေ နှစ်ကျပ်ရှစ်ပဲပေးဆောင်ရမည်။

<ပြင်ဆင် 23.04.1954>

၁၄။ ပယ်ဖျက်

<ပြင်ဆင် 23.04.1954>

၁၅။ ဤနည်းဥပဒေများနှင့်အညီ၊ ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံအတွက်လိုင်စင်ရရှိသော ပိုင်ရှင်တိုင်းသည်၊ ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံ၏ အပြင်ပထင်ရှားမြင်သာသောနေရာ၌၊ “ ၁၉၄၉ခုနှစ်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်အက်ဥပဒေအရ လိုင်စင်ရ ” ဆိုသည့်စကားရပ်များ ရေးသားထားသည့် ဆိုင်းဘုတ်တခုဆွဲချိတ်ထားရမည်။

၁၆။ ပိုင်ရှင်သည်လိုင်စင်ကို မှန်ဘောင်သွင်း၍ ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံအတွင်း ထင်ရှားမြင်သာသောနေရာတခုတွင် ဆွဲချိတ်ထားရမည်။

အခန်း ၅။

အခွန်စီးကြပ်ကောက်ခံခြင်းနှင့် ပတ်သက်သည့် အကြောင်းတခုခုအတွက် မည်သည့်ဟော်တယ်၊ သို့ တည်းမဟုတ် ပျော်ပွဲစားရုံး ပိုင်ရှင်ကိုမဆို၊ မလာမရောက်ဘဲမနေရဟုအတင်းအကြပ်ပြုခြင်းနှင့်ဆင့်ခေါ်ခြင်း။

၁၇။ (၁) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ထောက်ကဖြစ်စေ၊ ဝန်ထောက်ထက်ရာထူးကြီးသောအရာရှိ တဦးဦးကဖြစ်စေ၊ မည်သည့်ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင်ရှင်ကိုမဆိုလာရောက်ရန်၊ သို့ တည်းမဟုတ် အခွန်စီးကြပ် ကောက်ခံခြင်းနှင့်ပတ်သက်၍သက်သေခံစာရွက်စာတမ်းများတင်ပြရန် ပုံစံ အိပ် (ချ်) အာ (ရ်) ၇ဖြင့်ဆင့်ခေါ်နိုင်သည်။ ဤကဲ့သို့ ဆင့်ခေါ်ခြင်းခံရသူမည်သူမဆို၊ အမိန့်တွင် သီးခြား ဖော်ပြထားသည့်နည်းလမ်းအတိုင်း၊ အမိန့်တွင်သီးခြားဖော်ပြထားသည့်နေရာသို့၊ အမိန့်တွင်သီးခြားဖော် ပြထားသည့် အချိန်အတွင်းလာရောက်ရမည်။

အခန်း ၆။

လိုင်စင်များကိုရုပ်ဆိုင်းထားခြင်းနှင့်ရုပ်သိမ်းခြင်း။

၁၈။ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်သည်၊ မည်သည့်ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစား ရုံလိုင်စင်ကိုမဆို၊ သင့်လျော်လုံလောက်သော အကြောင်းရှိလျှင်၊ နှိုတစ်စာရေးသား၍၊ ဆယ်ငါးရက် အောက်မနည်း ကြိုတင်အကြောင်းကြားပြီး အမိန့်စာဖြင့်ရုပ်ဆိုင်းထားခြင်း၊ သို့တည်းမဟုတ် ရုပ်သိမ်း ခြင်းပြုနိုင်သည်။ ဤကဲ့သို့ ရုပ်ဆိုင်းထားသည့် သို့တည်းမဟုတ် ရုပ်သိမ်းထားသည့်အချိန်အတွင်း၊ အဆို ပါပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ်

ပျော်ပွဲစားရုံကို လိုင်စင်မရရှိသော ပြည်သူ့ဟော်တယ်၊ သို့တည်း မဟုတ်ပျော်ပွဲစားရုံဟုမှတ်ယူ၍၊
လုပ်ငန်းလုပ်ကိုင်ခြင်းမှချက်ခြင်းရပ်စဲစေရမည်။

ခြွင်းချက်။ ။ သို့ရာတွင်အများပြည်သူအတွက်အခပေး၍ စားသုံးရန်နှင့်တည်းခိုရန်ထားရှိသောပြည်သူ့ ဟော်တယ်၊
သို့တည်းမဟုတ် ပျော်ပွဲစားရုံ၏လိုင်စင်ကို၊ ထိုဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင် ရှင်အား
နို့တစ်စာရေးသား၍ တလတိတိ ကြိုတင်အကြောင်းကြားဘဲရပ်ဆိုင်းထားခြင်း၊ သို့တည်းမ
ဟုတ်ရုပ်သိမ်းခြင်းမပြုရ။

ခြွင်းချက်။ ။ သို့ရာတွင် ပိုင်ရှင်အားထုချေပြောဆိုရန် သင့်လျော်သော အခွင့်အရေးမပေးဘဲရပ်ဆိုင်း သည့်၊
သို့တည်းမဟုတ်ရုပ်သိမ်းသည့်အမိန့်မထုတ်ရ။

၁၉။ ။ နည်းဥပဒေ ၁၈ အရ ထုတ်သည့်အမိန့်၊ သို့တည်းမဟုတ်ညွှန်ကြားချက်နှင့်သက်ဆိုင်သော မှတ်ပုံ တင်ပြီးဖြစ်သည့်
ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံသည်၊ ထိုအမိန့်သို့တည်းမဟုတ်ညွှန် ကြားချက်နှင့်သက်ဆိုင်နေသမျှ
ကာလအတောအတွင်း လုပ်ငန်းလုပ်ကိုင်နေလျှင်၊ အက်ဥပဒေပုဒ်မ ၃ နှင့် ၄ များပါပြဋ္ဌာန်းချက်များကို
ကျူးလွန်သည်ဟူ၍မှတ်ယူရမည်။

အခန်း ၇။

တံဆိပ်ခေါင်းများဖြင့်အခွန်ပေးဆောင်ခြင်း။

၂၀။ ။ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (၂) အရ၊ ထိုက်သင့်ကျရှိသောဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်စုစုပေါင်းကိုပေးပြီး
ကြောင်းသိသာစေခြင်းငှါ၊ ပြေစာပေါ်တွင် ဟော်တယ်နှင့် ပျော်ပွဲစားရုံအခွန်တော်တံဆိပ်ခေါင်းများကပ်
ခြင်းဖြင့်ဟော်တယ်နှင့်ပျော်ပွဲစားရုံကိုပေးဆောင်ရလျှင်-

(၁) ပိုင်ရှင်သည်၊ အစိုးရက၊ သို့တည်းမဟုတ် အစိုးရ၏အမိန့်အရ အထူးရိုက်နှိပ်ထားသောတံဆိပ်ခေါင်း များကို
ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံတွင်မမျှော်လင့်ဘဲ စည်ကားသောအချိန်အခါမျိုး၌ အ
သုံးပြုရန်ကြိုတင်၍လုံလောက်စွာ ဝယ်ယူသိုမှီး၍ထားရမည်။ တံဆိပ်ခေါင်းများကို လုံလောက်စွာဝယ်ယူ
သိုမှီးထား၍ ဟော်တယ်နှင့်ပျော်ပွဲစားရုံ အခွန်တော်တံဆိပ်ခေါင်းများ မကပ်ဘဲ ပြေစာထုတ်ပေးရသော်၊
ထိုသို့ထုတ်ပေးရသည့်အကြောင်းပြချက်ကိုလက်ခံမည်မဟုတ်။

(၂) မည်သူမျှ၊ အက်ဥပဒေပါကိစ္စများအလို့ငှါလိုအပ်သောတံဆိပ်ခေါင်းကို ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်ထံမှတပါး၊
သို့တည်းမဟုတ်၊ စီးပွားရေးခွန် ညွှန်ကြားရေးဝန်က ပြဋ္ဌာန်းသည့်သာမန်လိုက်နာရန် နည်းလမ်းနှင့်အညီ၊
ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က၊ ဤသို့သောတံဆိပ်ခေါင်းများကို ရောင်းချခွင့် ပြုထားသည့် အရာရှိထံမှတပါး၊
သို့တည်းမဟုတ်ရောင်းချခွင့်ပြုထားသူထံမှတပါး၊ အခြားသူမည်သူထံမှ ဝယ်ယူခြင်းမပြုရ။

ခြွင်းချက်။ ။ သို့ရာတွင်ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင်ရှင်အပြောင်းအလွှဲ ရှိသည့်အခါ၊
ပိုင်ရှင်သစ်သည်ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်ထံသို့ အကြောင်းကြားရမည်။ ယင်းသို့အကြောင်း

ကြားပြီးနောက်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်၏သဘောတူညီချက်ဖြင့် ပိုင်ရှင် ဟောင်းထံမှသိမှီးထား သည့် မသုံးရသေးသောတံဆိပ်ခေါင်းများကိုဝယ်ယူနိုင်သည်။

(၃) ပုဒ်မ ၆၆(၁)အရ ပိုင်ရှင်က စားသုံးသူသို့ ထုတ်ပေးသောပြေစာသည်၊ အောက်ဖော်ပြပါလို အပ်ချက်များနှင့်ညီညွတ်ရမည်။

(က) ပြေစာများကိုစာအုပ်အဖြစ်ချုပ်ထားရမည်။ စာရွက်များ၏အရွယ်ပမာဏမှာ တမျိုးတစားတည်း ဖြစ်၍၊ လက်မ ၅"x၄"အောက်မငယ်စေရ။ ထိုစာရွက်များကိုအမှတ်စဉ်တပ်ထားရမည်။ ပြေစာ၏ အောက်ပိုင်းတွင် ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံအမည်နှင့်အတူတကွ “၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် အက်ဥပဒေအရ လိုင်စင်ရ” ဆိုသောပုံနှိပ်ထားသည့်စကားရပ်များပါရှိရ မည်။

(ခ) ပြေစာကို ဘတ်နိုင်အောင် ပီသစွာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ ရေးသား ထားရမည့်ပြင်၊ မူရင်းနှင့်မူရင်းခွဲနှစ်စောင်ပြုလုပ်ထားရမည်။

(ဂ) ပြေစာမူရင်းကို (အသုံးမပြုမီ) ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်တော်တံဆိပ်ခေါင်းစွဲ(မြဲစွာ ကပ် ထားပြီးနောက်၊ ထပ်မံမသုံးစွဲနိုင်စေခြင်းငှါဖျက်၍၊ သို့တည်းမဟုတ်ပုံသဏ္ဌာန်ပျက်အောင်ပြုလုပ်၍ စား သုံးသူသို့ ပေးရမည်။ (ကာဘွန်ခံ ရေးသားထားသော)မူရင်းခွဲကိုမူကား၊ ပိုင်ရှင်၏ရုံးတွင်မှတ်တမ်းတင် ထားရန်အလို့ငှါပြေစာ စာအုပ်တွင်မချွတ်မယွင်းအောင်ထားရမည့်ပြင်၊ မည်သည့်အချိန်တွင်မဆို၊ ကြည့် ရှုစစ်ဆေးရန် အလို့ငှါ၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အရာရှိတဦးဦးက တောင်းဆိုသည့်အခါ၊ ပိုင်ရှင်က ထုတ်ပြရမည်။

(၄) ပိုင်ရှင်သည်၊ စုတ်ပြတ်ချို့တဲ့ ပျက်စီးသောတံဆိပ်ခေါင်းကပ်ထားသည့်၊ သို့တည်းမဟုတ် ပုဒ်မ ၆၆(၁) အရပြဋ္ဌာန်းထားသည့်နည်းလမ်းအတိုင်းမဟုတ်ဘဲ၊ အခြားနည်းလမ်းဖြင့် ပုံသဏ္ဌာန်ပျက် အောင် ဖျက်ဆီးထားသော တံဆိပ်ခေါင်းကပ်ထားသည့်ပြေစာကိုထုတ်ပေးရ။

(၅) ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင်ရှင်သည်၊ မိမိ၌ရှိသောမသုံးရသေးသည့် တံဆိပ် ခေါင်းများကို နည်းဥပဒေခွဲ (၂)အရ၊ တံဆိပ်ခေါင်းများရောင်းချခွင့်ပြုထားသူထံသို့ မည်သည့်အချိန် တွင်မဆို ပြန်ပေးနိုင်သည်။ ပိုင်ရှင်က မိမိတံဆိပ်ခေါင်းများ၏ တန်ဖိုးငွေပြန်ရရန် လျှောက်ထားသော အခါ၊တန်ဖိုးငွေတကျပ်ပေါ်တွင်၊ သို့တည်းမဟုတ် တကျပ်မပြည့်သောအစွန်းပေါ်တွင် တပဲကျနုတ်ယူ၍ ကျပ်တန်ဖိုးငွေကို ပိုင်ရှင်အားပြန်ပေးရမည်။

(၆) အက်ဥပဒေအရသုံးစွဲရန်ဝယ်ယူထားသော တံဆိပ်ခေါင်းများ ပျက်စီးချွတ်ယွင်းခဲ့လျှင်၊ တံဆိပ် ခေါင်းများကိုရောင်းချခွင့် လွှဲအပ်ထားသည့်အရာရှိ၊ သို့တည်းမဟုတ် ရောင်းချခွင့်ပြုထားသူထံ ဝယ်ယူ ကလျှောက်လွှာတင်သွင်းနိုင်သည်။ ထိုအရာရှိက၊ သို့တည်းမဟုတ်ထိုသူက၊ ထိုတံဆိပ်ခေါင်းများသည်၊ တမင်သက်သက်ပျက်စီးချွတ်ယွင်းအောင်ပြုလုပ်ထားသော တံဆိပ်ခေါင်းများဟု ယူဆလျှင်၊ ထိုတံဆိပ် ခေါင်းများအစား၊ အောက်ပါတံဆိပ်ခေါင်းများကိုထုတ်ပေးနိုင်သည်။

(က) စုစုပေါင်းတန်ဖိုးချင်းညီမျှသော တစ်စုံတစ်ရာတို့ အခြားတံဆိပ်ခေါင်းများ၊ သို့တည်းမဟုတ်၊

(ခ) စုစုပေါင်းတန်ဖိုးချင်း ညီမျှသော်လည်း၊ တစ်စုံတစ်ရာတို့ မတူသောတံဆိပ်ခေါင်းများ။

(၇) နည်းဥပဒေခွဲ (၅) အရ တံဆိပ်ခေါင်းတန်ဖိုးငွေပြန်ရရန်နှင့် နည်းဥပဒေခွဲ (၆) အရ တံဆိပ်ခေါင်း အသစ်လဲရန် တင်သွင်းသည့် လျှောက်လွှာပေါ်တွင် ငွေတကျပ်တန် ရုံးခွန်တော်တံဆိပ်ခေါင်းကပ်ရမည်။

ခြွင်းချက်။ ။ သို့ရာတွင်ပြန်ရရန်လျှောက်ထားသည့် တံဆိပ်ခေါင်းများ၏ တန်ဖိုးငွေ၊ သို့တည်းမဟုတ် ပြန်ရရန် လျှောက်ထားသည့်အသစ်လဲသောတံဆိပ်ခေါင်းများ၏ စုစုပေါင်းတန်ဖိုးငွေသည်၊ တဆယ် ထက်မပိုလျှင်၊ လျှောက်လွှာပေါ်တွင်ကပ်ရမည့် ရုံးခွန်တော်တံဆိပ်ခေါင်းသည်နှစ်ပဲတန်ဖြစ်ရမည်။

(၈) နည်းဥပဒေခွဲ (၅) အရ ပြန်ပေးသည့် တံဆိပ်ခေါင်းတန်ဖိုးငွေနှင့် နည်းဥပဒေခွဲ (၆) အရ အသစ်လဲ သည့်တံဆိပ်ခေါင်းများ၏ စာရင်းအင်းများကို စစ်ဆေးရန်အတွက်၊ မြန်မာနိုင်ငံစီးပွားရေးခွန်တော်ညွှန် ကြားရေးဝန်က၊ ပြဋ္ဌာန်းထားသည့်ပုံစံဖြင့်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က သီးခြားဖြစ်သော စာရင်း စာအုပ်ထားရမည်။

(၉) တံဆိပ်ခေါင်းကပ်ခြင်းဖြင့် အခွန်ပေးဆောင်သောအချက်အားလုံးတွင် ပိုင်ရှင်သည်-

(က) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် တံဆိပ်ခေါင်းများ မည်ရွှေ့မည်မျှဝယ်၍ မည်ရွှေ့မည်မျှ ထုတ်ပေး သည်ကို ဖော်ပြသော စာရင်းစာအုပ်တအုပ်ကိုစံနစ်တကျထားရှိရမည့်ပြင်၊ မိမိ၏ ဟော်တယ်၊ သို့တည်းမ ဟုတ်ပျော်ပွဲစားရုံတွင် နေ့စဉ်ရောင်းချရရှိသော ငွေကိုဖော်ပြသည့်လက်ငင်းရောင်းရငွေစာရင်းစာအုပ် တအုပ်ကိုလည်း အခွန်ပေးဆောင်ရန်အတွက်၊ စီးပွားရေးခွန် ညွှန်ကြားရေးဝန်ကပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း၊ ပြဋ္ဌာန်းထားသည့် ပုံစံဖြင့်စံနစ်တကျထားရှိရမည်။ ထို့ပြင်

(ခ) အစီရင်ခံ စာရင်းများကိုစီးပွားရေးခွန်ညွှန်ကြားရေးဝန်က ပြဋ္ဌာန်းထားသည့်နည်းလမ်းအတိုင်း ပြဋ္ဌာန်းထားသည့်ပုံစံဖြင့် တင်သွင်းရမည်။

(၁၀) ပိုင်ရှင်သည်၊ အခွန်နှင့်ပတ်သက်သည့် မိမိ၏လုပ်ငန်းဆိုင်ရာစာရင်းအင်းများကို စံနစ်တကျထား ၍၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်အရာရှိ တဦးတယောက်ကစစ်ဆေးရန်တောင်းဆိုသည့်အခါ ထုတ်ပေး ရမည်။

အခန်း ၈။

ပြေစာပေါ်တွင် အခွန်တော်တံဆိပ်ခေါင်းကပ်ခြင်းဖြင့် အခွန်ပေးဆောင်သည့်နည်းလမ်းမှတစ်ပါး၊ အခြား နည်းလမ်းဖြင့် အခွန်ပေးဆောင်ခြင်း။

၂၁။ ။ အက်ဥပဒေ၏ပုဒ်မ ၈ အရ၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံ ခွန်ကို ပြေစာပေါ်တွင် အခွန်တော်တံဆိပ် ခေါင်း ကပ်ခြင်းဖြင့် ပေးဆောင်သည့် နည်းလမ်းမှတစ်ပါး အခြားနည်းလမ်းဖြင့် ပေးဆောင်ရသော်၊ အောက်ပါပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။

(၁) ပုဒ်မ ၆၆၏ပုဒ်မခွဲ (၁) အရ၊ ပိုင်ရှင်က စားသုံးသူသို့ ထုတ်ပေးသောပြေစာသည် အောက်ဖော်ပြပါလို အပ်ချက်များနှင့်ညီညွတ်ရမည်။

(က) ပြေစာများကိုစာအုပ်အဖြစ် ချုပ်ထားရမည်၊ စာရွက်မျက်နှာများ၏ အရွယ်ပမာဏမှာ တမျိုး တစားတည်းဖြစ်၍ လက်မ ၅"x၄" အောက်မငယ်စေရ၊ ထိုစာရွက်များကိုအမှတ်စဉ်တပ်ထားရမည်။

ပြေစာ၏အောက်ပိုင်းတွင်ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံအမည်နှင့်အတူတကွ၊ “၁၉၄၉ ခု၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အက်ဥပဒေအရလိုင်စင်ရ” ဆိုသော ပုံနှိပ်ထားသည့်စကားရပ် များပါရှိရမည်။

(ခ) ပြေစာတိုင်းပေါ်တွင်၊ အထူးသဖြင့်စီးပွားရေးခွန် ညွှန်ကြားရေးဝန်ကြီးဌာနထားသည့်ဟော်တယ် နှင့် ပျော်ပွဲစားရုံခွန် တံဆိပ်ရိုက်နှိပ်ထားရမည်။ ပိုင်ရှင်သည် မိမိ၏ မသုံးရသေးသော ပြေစာစာအုပ်များ ကိုတံဆိပ်ရိုက်နှိပ်ရန်အလို့ငှါ ကြိုတင်၍ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်ထံပေးပို့ရမည်။ တံဆိပ်ရိုက် နှိပ်ရန်ပျက်ကွက်၍၊ တံဆိပ်ရိုက်နှိပ်ထားသောပြေစာပုံစံ၊ သို့တည်းမဟုတ် စာအုပ်များလုံလောက်စွာ မ ထားရှိသဖြင့် တံဆိပ်မပါသော ပြေစာများကိုထုတ်ပေးပါက၊ ထိုသို့မလုံလောက်သဖြင့် ထုတ်ပေးရပါသည် ဟု အကြောင်းပြချက်ကိုလက်ခံမည်မဟုတ်သည့်ပြင်၊ တံဆိပ်မရှိသော ပြေစာကိုလည်းအသိအမှတ်ပြု မည်မဟုတ်။

ခြွင်းချက်။ ။ သို့ရာတွင်ပိုင်ရှင်အသီးသီးသို့ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်က၊ တံဆိပ်ရိုက်နှိပ်၍ တကြိမ်၊ တကြိမ်ခွဲထုတ်ပေးသော မသုံးရသေးသည့် ပြေစာပုံစံများ၏အရေအတွက်သည်၊ သုံးလ အတွက် အသုံးပြုရန်ခန့်မှန်းသော ပုံစံအရေအတွက်ထက် မပိုစေရ။ ထိုခန့်မှန်းသည့်ပုံစံအရေ အတွက်ကို၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က သတ်မှတ်မည်။ ထိုဝန်၏ သတ်မှတ်ချက်သည် အပြီးအပြတ် ဖြစ်ရ မည်။

(ဂ) ပြေစာအသီးသီးကိုတတ်နိုင်အောင်ပြီသော မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ ရေးသားရမည်ပြင်၊ မူရင်းနှင့်မူရင်းခွဲနှစ်စောင်ပြုလုပ်ရမည်။ ပြေစာတစောင်ကိုစားသုံးသူအားပေး၍ ကာ ပွန်ခံရေးထားသော ကျန်မူရင်းခွဲတစောင်ကို ပိုင်ရှင်၏ရုံးတွင်မှတ်တမ်းတင်ထားရန်အလို့ငှါ၊ ပြေစာအုပ် တွင် မချွတ်မယွင်းအောင် ထားရှိရမည်ပြင်၊ မည်သည့်အချိန်တွင် မဆိုကြည့်ရှုစစ်ဆေးရန်အလို့ငှါ ဟော် တယ်နှင့်ပျော်ပွဲစားရုံခွန်အရာရှိတဦးတယောက်စစ်ဆေးရန် တောင်းဆိုသည့်အခါ၊ ပိုင်ရှင်ကထုတ်ပေးရ မည်။

(၅) ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ်ပျော်ပွဲစားရုံပိုင်ရှင်သည်၊ တံဆိပ်ရိုက်နှိပ်ထားသည့်မသုံးရသေး သောပြေစာများကို သေချာစွာဂရုစိုက်၍လုံခြုံသောနေရာတွင်ထားရမည်။ မိမိထိန်းသိမ်းထားရာ၌ တံဆိပ်ရိုက်နှိပ်ထားသည့် မသုံးရသေးသော ပြေစာတရွက်ရွက် ပျောက်ဆုံးသွားလျှင်၊ ထိုပျောက်ဆုံး သွားသည့်ပြေစာအတွက် တာဝန်ခံရမည်ပြင်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က၊ ထိုသို့ ပျောက်ဆုံး ရခြင်းမှာ ပိုင်ရှင်ဂရုစိုက်မှုပေါ့လျော့မှုကြောင့် ဖြစ်သည်ဟု ယူဆလျှင်၊ ပိုင်ရှင်သည် ငွေဒဏ် တပ်ရိုက် ခြင်းကိုလည်းခံရမည်။

(၃) ပိုင်ရှင်သည်မိမိမသုံးရသေးသောပြေစာ စာအုပ်များကို၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်တော် တံဆိပ် ရိုက်နှိပ်ရန်အတွက် ပေးပို့သည့်အခါတိုင်း၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ ပြေစာပုံစံများကို ဆိုခဲ့ သော တံဆိပ်ဖြင့် ရိုက်နှိပ်ပြီးနောက်၊ “ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ကတံဆိပ်ရိုက်နှိပ်သည့် မသုံးရ သေးသော ပိုင်ရှင်၏ ပြေစာ စာအုပ်စာရင်း” ကို ပုံစံအိပ် (ချ်) အာ (ရ်) ၈ဖြင့်မူရင်းနှင့်မူရင်းခွဲ နှစ်စောင် ပြုလုပ်၍ မိမိ၏ရုံးတံဆိပ်ရိုက်နှိပ်ပြီး လက်မှတ်ရေးထိုးရမည်။ တစောင်ကိုမိမိထံတွင်ထား၍၊ ကျန် တစောင်ကိုပိုင်ရှင်၏ရုံးတွင် သီးခြားထားသောဖိုင်တွင်တွဲ၍ ထားရန်ပိုင်ရှင်သို့ပေးရမည်။

(၄) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ကအစီရင်ခံစာတင်သွင်းရန်ညွှန်ကြားသည့်ရက်နေ့တွင်၊ သို့တည်း မဟုတ်ထိုရက်နေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်လျှင်၊ ထိုရက်နေ့နောက်လာမည့်ရက်နေ့တွင် နံနက် ၁၀ နာရီမှ ည ၃နာရီအချိန်အတွင်း၊ ပိုင်ရှင်သည်ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ထံသို့ လွန်ခဲ့သောရက်သတ္တ ပတ်အတွက် မိမိပိုင်ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ်ပျော်ပွဲစားရုံ၌ ရက်သတ္တပတ်အတွင်း အခွန်

ကောက်ခံရရှိသောအစီရင်ခံစာရင်းကိုပုံစံအိပ် (ချ်) အာ (ရ်) ၉ဖြင့် တင်သွင်းရမည်။ ဤအစီရင်ခံစာရင်းကိုဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်ကြီးရုံးမှစစ်ဆေး၍ ရေးသွင်းချက်များသည် မှန်ကန်သည်ဟုယူဆ လျှင်၊ ပိုင်ရှင်အားငွေတိုက်သို့ငွေပေးသွင်းရန် ညွှန်ကြားရမည်။ ပိုင်ရှင်သည်မိမိအား မိတ္တူသုံးဆောင်ပြုလုပ်၍ထုတ်ပေးလိုက်သောငွေသွင်းချလန်ဖြင့် ဆိုခဲ့သောစာရင်းနှင့်ပတ်သက်သည့် ကာလအပိုင်းအခြား အတွက် ကျသင့်ကျထိုက်သောအခွန်ငွေကို ငွေတိုက်သို့ချက်ခြင်းပေးသွင်းရမည်။

(၅) အခွန်ငွေကိုပေးသွင်းပြီးလျှင်ပြီးခြင်း၊ ပိုင်ရှင်သည်ငွေတိုက်မှငွေသွင်းပြီးကြောင်း ချလန်တစောင်ကို ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ထံသို့တင်သွင်းရမည်။ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ “ရက်သတ္တပတ်အတွင်း အခွန်ကောက်ခံရရှိသော အစီရင်ခံစာရင်း” မူရင်းခွဲ တစောင်ကို လိုအပ်သည့်ရေးသား ချက်များကို ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးပြီးလျှင်၊ ပုံစံတွင်ရုံးတံဆိပ်ရိုက်နှိပ်ရန်သီးခြားထား သည့်နေရာ၌ ရုံးတံဆိပ်နှိပ်ပြီးနောက်၊ ပိုင်ရှင်သို့ပေးရမည်။ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်နှင့်ပိုင်ရှင် တို့သည် မိမိတို့နှင့် သက်ဆိုင်သည့် “ရက်သတ္တပတ်အတွင်းအခွန်ကောက်ခံရရှိသောအစီရင်ခံစာရင်း” ကိုငွေသွင်းပြီးကြောင်းချလန်များနှင့်အတူ မိမိတို့သက်ဆိုင်ရာရုံးများအတွက် သီးသန့်သောဖိုင်တွင် တွဲ၍ ထားရမည်။ ပိုင်ရှင်သည် ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အရာရှိတဦးဦးကစစ်ဆေးရန် တောင်းဆိုသည့် အခါ၊ မိမိ၏ဖိုင်တွဲကို ထုတ်ပြရမည်။

(၆) ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံပိုင်ရှင်သည်၊ အခွန်အတွက်နေ့စဉ်ကောက်ခံရရှိ သော ငွေစာရင်းစာအုပ် တအုပ်ကို ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ကသဘောတူညီသောပုံစံဖြင့် စံနစ်တကျထားရှိရမည့်ပြင်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က ရံဖန်ရံခါတောင်းဆိုသည့် အခြားစာရင်းအင်းများနှင့်အစီရင်ခံစာရင်းများကိုပြုလုပ်၍တင်ပြရမည်။

(၇) ပိုင်ရှင်သည်အခွန်နှင့်ပတ်သက်သည့် မိမိလုပ်ငန်းဆိုင်ရာစာရင်းအင်းများကို စံနစ်တကျထား၍၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ကဖြစ်စေ၊ ထိုဝန်ကစေလွှတ်သောအရာရှိတဦးတယောက်ကဖြစ်စေ၊ စစ်ဆေးရန်တောင်းဆိုသည့်အခါထုတ်ပြရမည်။

(၈) ဤအခန်းရှိ၊ ဤနည်း ဥပဒေခွဲများတွင် မည်သို့ပင်ပါရှိစေကာမူ၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန် သည်၊ အမှု၏ထူးခြားလွန်ကဲသောအကြောင်းများ ရှိသည်ဟုထင်မြင်ပါက၊ မိမိသင့်သည်ထင်မြင်သော စည်းကမ်းချက်များနှင့် ကာလအပိုင်းအခြားသတ်မှတ်၍၊ ပိုင်ရှင်အားဤနည်းဥပဒေခွဲတခုနှင့်သက်ဆိုင် ခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်။

၂၁-က။ ။ ကုန်သွယ်လုပ်ငန်းခွန် မင်းကြီးသည်၊ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်နည်း ဥပဒေ ၂၀ နှင့် ၂၁ အရပြဋ္ဌာန်းထားသည့်အတိုင်း၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ပေးဆောင်စေရမည့် နည်းလမ်းများကို၊ အတန်းအစားနိမ့်သည့်အချို့သော ပြည်သူ့ဟော်တယ်နှင့် ပျော်ပွဲစားရုံအမျိုးအစားတို့ ကလိုက်နာရန် အထူးခဲယဉ်းကြောင်း ကျေနပ်လျှင်၊ ၎င်းတို့အား စာဖြင့်အမိန့်ပေး၍ အောက်ပါစည်းကမ်း ချက်များအတိုင်း အခွန်ပေးဆောင်ရန်ခွင့်ပြုနိုင်သည်။

- (က) ပိုင်ရှင်က မိမိကောက်ခံသော အခွန်ငွေအတွက်ပြေစာကို ရေးမပေးဘဲ၊ တောင်းဆိုသော အတိုးအခ များတွင် ထိုက်သင့်သော ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ကို တပါတည်းထည့်သွင်းကောက်ယူ၍၊ ထိုသို့ နေ့စဉ်ကောက်ခံရရှိသော ငွေများကိုရေးသွင်းဖော်ပြသည့် ငွေစာရင်းစာအုပ်တစ်အုပ်ကို၊ ပုံစံ အိပ်(ချ်) အာ(ရ်) ၈-အေ အတိုင်း စံနစ်တကျမိမိ၏ ဆိုင်၌ထားရှိရမည်။
- (ခ) ပိုင်ရှင်သည်၊ အခွန်နှင့် ပတ်သက်၍ မိမိ၏ လုပ်ငန်းဆိုင်ရာ စာရင်းအင်းများကို စံနစ်တကျထား၍ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က စစ်ဆေးရန်တောင်းဆိုလျှင် ဤကဲ့သို့တောင်းဆိုသည့် အမိန့်တွင် ချိန်းဆိုသည့်အချိန်နှင့် သတ်မှတ်သည့်နေရာတွင် ထိုစာရင်းအင်းများကို တင်ပြရမည်။
- (ဂ) ပိုင်ရှင်သည်၊ ဟော်တယ်နှင့်ပျော်ပွဲစား ရုံခွန်ဝန်ထံသို့ ပုံစံ အိပ်(ချ်) အာ(ရ်) ၉-အေအတိုင်းလစဉ်လ တိုင်း ၁၀ ရက်၊ သို့တည်းမဟုတ် ၁၀ ရက်မတိုင်မီ ယခင်လအတွင်းမိမိဆိုင်မှ ရောင်းရငွေအစုစုပေါင်းနှင့် အခွန်အတွက်ကောက်ခံရရှိသော အခွန်ငွေပေါင်းကိုဖော်ပြသည့် အစီရင်ခံစာရင်းနှစ်စောင်တင်ပြရမည်။ အစီရင်ခံစာရင်းကို ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က ကြည့်ရှုစစ်ဆေး၍ တင်ပြသောစာရင်းများသည် မှန်ကန်သည်ဟု ယူဆလျှင်၊ ငွေတိုက်သို့ အခွန်ငွေသွင်းရန် ချလံကို၊ ပိုင်ရှင်အားမိတ္တူတစ်စောင်ပြုလုပ်၍ ထုတ်ပေးစေရမည်။ ဤကဲ့သို့ ထုတ်ပေးသည်နှင့် တပြိုင်နက် ပိုင်ရှင်သည်ငွေတိုက်သို့ သွားရောက်၍ ကျသင့်ကျထိုက်သော အခွန်ငွေကို ပေးသွင်းရမည်။
- (ဃ) အခွန်ငွေကို ပေးသွင်းပြီးသောအခါ ပိုင်ရှင်သည်ငွေတိုက်မှ ငွေသွင်းပြီးကြောင်း ချလံများကို ငွေတိုက်မှပြန်၍ ရရှိသည်နှင့်တပြိုင်နက်၊ တစ်စောင်ကိုဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ထံသို့ တင်သွင်း ရမည်။ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ ပုံစံ အိပ်(ချ်) အာ(ရ်) ၉-အေ အတိုင်း ရေးသားထားသည့် အခွန်ကောက်ခံရရှိသော အစီရင်ခံစာရင်းများတွင် လိုအပ်သည့်ရေးသားချက်များတွင် ထပ်ဆင့်ရေးသား ၍လက်မှတ်ရေးထိုးပြီးလျှင် ရုံးတံဆိပ်နှိပ်ပြီးနောက်၊ တစောင်ကိုပိုင်ရှင်သို့ ပေးရမည်။ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်နှင့် ပိုင်ရှင်တို့သည်၊ မိမိတို့နှင့်သက်ဆိုင်သည့် ပုံစံ အိပ် (ချ်) အာ(ရ်) ၉-အေ ဖြင့်အစီရင် ခံစာရင်းများကို ငွေသွင်းပြီးကြောင်းချလံများနှင့်အတူ မိမိတို့သက်ဆိုင်ရာရုံးများနှင့် ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်အတွက်သီးသန့်ဖိုင်တွဲတွင် ထားရမည်။ ပိုင်ရှင်သည်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အား တဦးဦးက စစ်ဆေးရန်မိမိ၏ ဖိုင်တွဲကို တောင်းဆိုသည့်အခါ ဖိုင်တွဲကို ထုတ်ပြရမည်။
- (င) အကယ်၍ ပိုင်ရှင်သည်စာရင်းအင်းများကို သေသပ်ကျနစွာ မထားရှိသော်၊ သို့တည်းမဟုတ် မပြည့် စုံသော စာရင်းအင်းများ ထားရှိသော သို့တည်းမဟုတ် ချိန်းဆိုသော နေ့ရက်တွင်အစီရင်ခံစာရင်းကို တင်သွင်းရန်ပျက်ကွက်ခဲ့သော်၊ သို့တည်းမဟုတ် မမှန်သော၊ သို့တည်းမဟုတ် မပြည့်စုံသော အစီရင်ခံစာ ရင်းများကို တင်ပြခဲ့သော်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က အသင့်လျော်ဆုံးဟု ထင်မြင်သည့်အတိုင်း ထိုပိုင်ရှင်အပေါ်၌ အခွန်စည်းကြပ်ရမည်။ ဤကဲ့သို့ စည်းကြပ်သော အခွန်ကို ပိုင်ရှင်သည်ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်ထံမှ ပေးပို့သောနို့တစ်စာတွင်ပါရှိသော အချိန်အတွင်းသတ်မှတ်သည့် ရက်တွင်၊ သို့တည်းမဟုတ် ထိုရက်မတိုင်မီပေးဆောင်ရမည်။

ခြွင်းချက်။ ။ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်သည်၊ ဤအပိုဒ်အရ အရေးမယူမီ၊ ထိုပိုင်ရှင်အား မိမိ တင်သွင်းသော အစီရင်ခံစာရင်းမှန်ကန်ကြောင်း၊ သို့တည်းမဟုတ် ပြည့်စုံကြောင်း အထင်အရှားပြနိုင်စေ ရန်၊ သင့်လျော်သော အရေးအခွင့်ကို ပေးရမည်။

အခန်း ၉။

မှားယွင်း၍သော်၎င်း၊ ပိုမို၍သော်၎င်း ပေးမိသောအခွန်ငွေကိုပြန်ထုတ်ပေးခြင်းနှင့်မှားယွင်းချက်များကို ပြင်ဆင်ခြင်း။

၂၂။ ။ ငွေပြန်ထုတ်ပေးရန် ပိုင်ရှင်က တင်သွင်းသော လျှောက်လွှာနှင့်ပတ်သက်၍ ဟော်တယ်နှင့်ပျော်ပွဲ စားရုံခွန်ဝန်က လုံးဝကျေနပ်လျှင်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ မှားယွင်း၍သော်၎င်း၊ ပိုမို၍ သော်၎င်း ပေးသွင်းခဲ့သောအခွန်ငွေကို အကြောင်းပြချက်များ ဖော်ပြပါရှိသော အမိန့်စာဖြင့် ထုတ်ပေး ခွင့်ပြုနိုင်မည်။

၂၃။ ။ တဦးတယောက်သောသူက မှားယွင်း၍သော်၎င်း၊ ပိုမို၍သော်၎င်း ပေးသွင်းမိသော အခွန်ငွေကို၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က မိမိအလိုအလျောက် အကြောင်းပြချက်များ ဖော်ပြပါရှိသော အမိန့် စာဖြင့်ပြန်ထုတ်ပေးခွင့်ပြုနိုင်မည်။

၂၄။ ။ စာရင်းစစ်ဆေးရန်အလို့ငှါ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က နည်းဥပဒေ ၂၂နှင့် ၂၃ များအရ ပြန်ထုတ်ပေးသော ငွေစာရင်းအင်းများ သီးခြားထားရမည်။

၂၅။ ။ ပိုင်ရှင်သည် မည်သည့်အကြောင်းကြောင့်မဆို၊ အခွန်ငွေကို လျှော့၍ စည်းကြပ်ကောက်ခံသည်ဟု ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်က ထင်မြင်သဘောရှိလျှင်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က၊ ပိုင် ရှင်အား နောက်ထပ်ပေးသင့်ပေးထိုက်သော အခွန်ငွေကိုပေးဆောင်ရမည်ဟု အမိန့်ချမှတ်နိုင်သည်။ ပိုင် ရှင်သည်၊ ထိုအမိန့်တွင်သတ်မှတ်ထားသောအချိန်အတွင်း တောင်းဆိုသည့်အခွန်ငွေကို ပေးဆောင်ရ မည်။

ခြွင်းချက်။ ။ သို့ရာတွင် ပိုင်ရှင်အား ထုချေပြောဆိုရန် သင့်လျော်သော အခွင့်အရေးမပေးဘဲ၊ ဤနည်း ဥပဒေအရ မည်သည့်အမိန့်ကိုမျှ ချမှတ်ခြင်းမပြုရ။

၂၆။ ။ မြန်မာနိုင်ငံစီးပွားရေးခွန် ညွှန်ကြားရေးဝန်ကဖြစ်စေ၊ တိုင်းမင်းကြီးကဖြစ်စေ၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်ကဖြစ်စေ၊ မိမိအမိန့်ချမှတ်သည့် နေ့ရက်မှတစ်နှစ်အတွင်း မည်သည့်နေ့ရက်၌မဆို၊ မှတ် တမ်းတွင် ရှိသောအမှားများကို မိမိအလိုအလျောက် ပြင်ဆင်နိုင်သည့်ပြင်၊ ထိုကာလ အပိုင်းအခြားအ တွင်း ပိုင်ရှင်တဦးဦးက မိမိအားသိရှိစေသည့်အမှားများကိုလည်း ပြင်ဆင်နိုင်သည်။

ခြွင်းချက်။ ။ သို့ရာတွင် ပိုင်ရှင်အား ထုချေပြောဆိုရန် သင့်လျော်သော အခွင့်အရေးမပေးဘဲ အခွန်တိုး မြှင့်သော မည်သည့်ပြင်ဆင်ချက်ကိုမျှမပြုရ။

၂၇။ ။ ဤနည်းဥပဒေများအရ ပေးသည့်ငွေ၊ သို့တည်းမဟုတ် တောင်းခံရရှိသည့်ငွေအတွက် ပြေစာထုတ် ပေးရမည်။

အခန်း ၁၀။

ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်အရာရှိများ၏သာမန်တာဝန်ဝတ်တရားများ။

၂၈။ ။ (၁) ဤနည်းဥပဒေများက အခြားနည်း ပြဋ္ဌာန်းထားခြင်း မရှိလျှင်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်

အရာရှိများ၏တာဝန်ဝတ်တရားများတွင် အောက်ပါတာဝန်ဝတ်တရားများပါဝင်သည်။

(က) အရာရှိအသီးသီးက မိမိပိုင်နယ်အတွင်းတွင် အက်ဥပဒေအရ မှတ်ပုံတင်၍ လိုင်စင်ယူမည့်ဟော် တယ်၊

သို့တည်းမဟုတ် ပျော်ပွဲစားရုံများ မှတ်ပုံတင်ဘဲ၊ သို့တည်းမဟုတ် လိုင်စင်မယူဘဲ မကျန်နေရ အောင် ဆောင်ရွက်ရမည်။

(ခ) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ မိမိပိုင်နယ်အတွင်းရှိ ပြည်သူ့ဟော်တယ်များ၊ သို့တည်းမ ဟုတ်

ပျော်ပွဲစားရုံများကို မိမိ၏လက်အောက်အရာရှိများက ကြည့်ရှုစစ်ဆေးရန်လိုအပ်သည်ဟု ထင်မြင် သည့်အတိုင်း၊

ကြည့်ရှုစစ်ဆေးရန် အစီအစဉ်များပြုလုပ်ရမည်။

(ဂ) ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်သည် ပြည်သူ့ဟော်တယ်များ၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံများ သို့ ခြေမြန်အဖွဲ့၊

သို့တည်းမဟုတ် အဖွဲ့များက တခါတရံရုတ်တရက်သွားရောက်စစ်ဆေး၍ အခြားလွှဲ အပ်ထားသော

တာဝန်ဝတ်တရားများကိုလည်း ဆောင်ရွက်ရန်စီစဉ်ပေးနိုင်သည်။

(ဃ) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ မိမိပိုင်နယ်အတွင်းရှိ ပြည်သူ့ဟော်တယ်များ၊ သို့တည်းမ ဟုတ်

ပျော်ပွဲစားရုံများမှ နေ့စဉ်ကောက်ခံ ရရှိသည်ဟုအစီရင်ခံသော အခွန်ငွေသည်၊ ထိုဟော်တယ်များ၊ သို့တည်းမဟုတ်

ပျော်ပွဲစားရုံများ ကြီးကျယ်ကျော်ဇောသလောက် မများဟုထင်လျှင်၊ ထိုဟော်တယ်များ၊ သို့တည်းမဟုတ်

ပျော်ပွဲစားရုံများ၏စာရင်းအင်းများကို ဂရုစိုက်၍သေချာစွာ ကြည့်ရှုစစ်ဆေးရမည်။

(င) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ မိမိပိုင်နယ်အတွင်းရှိ ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံ၏

နေ့စဉ်စာရင်းအင်းများကို မိမိ၏အရာရှိများအား အခါကာလအားလျော်စွာ ကြည့်ရှုစစ် ဆေးစေရမည်။

(စ) ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်သည်၊ ရုံးပိတ်ရက်များ၊ သို့တည်းမဟုတ် ပွဲလမ်းသဘင် ရှိသော နေ့များတွင်၊

ပြည်သူ့ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံများကို အထူးကြည့်ရှုစစ်ဆေးရန်လိုလျှင်၊ ကြည့်ရှုစစ်ဆေးရန်

စီစဉ်နိုင်သည်။

(ဆ) မည်သည့်ပြည်သူ့ဟော်တယ်များ၊ သို့တည်းမဟုတ် မည်သည့်ပျော်ပွဲစားရုံများတွင်မဆို၊ နေ့စဉ်

ကောက်ခံရရှိသော အခွန်ငွေသည် ယုတ်တရက်ယုတ်လျော့သွားလျှင်၊ ထိုသို့ယုတ်လျော့ခြင်းသည် ယုတ်

လျော့သင့်သည့် အကြောင်းများကြောင့်ယုတ်လျော့သည်ဟု ကျေနပ်အောင်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံ ခွန်ဝန်က

ထိုဟော်တယ်များ၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံများတွင် ထားရှိသောစာရင်း စာအုပ်များနှင့် အခြားသက်ဆိုင်ရာ

စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးရမည်။ သို့တည်းမဟုတ် မိမိ၏လက်အောက် ခံအရာရှိတဦးဦးအား

စစ်ဆေးစေရမည်။

(၂) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်သည်၊ နည်းဥပဒေခွဲ (၁) တွင် ဖော်ပြထားသောနည်းလမ်းများအ စား၊ သို့တည်းမဟုတ်

ထိုနည်းလမ်းများအပြင် အက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အက်ဥပဒေအရ ပြု လုပ်သည့် နည်းဥပဒေများပါ

ပြဋ္ဌာန်းချက်များကို၊ ပိုင်ရှင်သည် တသွေမတိမ်းလိုက်နာစေရန် ပြုလုပ်နိုင် မည်ဟု မိမိထင်မြင်သော

အခြားမည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်သည်။

အခန်း ၁၁။

အယူခံဝင်ခြင်းနှင့်ပြင်ဆင်ခြင်း။

၂၉။ (၁) (က) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်ထောက်ထံသို့ ထိုဝန်ထောက်၏ လက်အောက်ရှိအရာရှိက ချမှတ်သောအမိန့်ကို၊ အမိန့်ချမှတ်သည့် နေ့မှရက်ပေါင်းသုံးဆယ်အတွင်း အယူခံဝင်နိုင်သည်။

(ခ) ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်ထံသို့၊ ထိုဝန်၏ လက်အောက်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်ထောက်ကချမှတ်သော မူလအမိန့်ကို၊ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း အယူခံဝင် နိုင်သည်။

(ဂ) ခရိုင်နယ်တွင် တိုင်းမင်းကြီးထံသို့ဖြစ်စေ၊ ရန်ကုန်မြို့နယ်တွင် စီးပွားရေးခွန်ညွှန်ကြားရေးဝန်ထံ သို့ဖြစ်စေ၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်က ချမှတ်သော မူလအမိန့်ကို အမိန့်ချမှတ်သည့်နေ့မှ ရက် ပေါင်းသုံးဆယ်အတွင်းအယူခံဝင်နိုင်သည်။

(၂) ပုဒ်မခွဲ (၃) (၄) နှင့် (၆) များပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ၊ အယူခံမှုပေါ်တွင်ချမှတ်သော အမိန့်သည် အပြီးအပြတ်ဖြစ်ရမည်။

(၃) ရန်ကုန်မြို့နယ်မှအပ ခရိုင်များတွင် တိုင်းမင်းကြီးက၊ မိမိ၏လက်အောက်ဖြစ်သော ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်ဝန်၏အမိန့်ကို၊ သို့တည်းမဟုတ် မိမိ၏လက်အောက်အရာရှိ၏ အမိန့်ကို မိမိအလိုအ လျောက်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေပြင်ဆင်နိုင်သည်။

(၄) စီးပွားရေးခွန်ညွှန်ကြားရေးဝန်က၊ မည်သည့်ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်၏အမိန့်ကိုမဆို၊ သို့ တည်းမဟုတ် မိမိလက်အောက်အရာရှိတဦးဦး၏အမိန့်ကိုမဆို၊ မိမိသဘောအလျောက်ဖြစ်စေ၊ အခြားအ ကြောင်းကြောင့်ဖြစ်စေ ပြင်ဆင်နိုင်သည်။

(၅) အမိန့်ကိုအယူခံဝင်သည့်၊ သို့တည်းမဟုတ် ပြင်ဆင်ရန် တင်သွင်းသည့်လျှောက်လွှာနှင့်အတူ မှန် ကန်ကြောင်းသက်သေခံလက်မှတ်ရေးထိုးထားသော ထိုအမိန့်၏ မိတ္တူတစောင်ပူးတွဲပါရှိရမည့်ပြင်၊ လျှောက်လွှာပေါ်တွင်လည်း ငါးကျပ်တံရုံးခွန်တော်တံဆိပ်ခေါင်းကပ်ထားရမည်။

(၆) ဤနည်းဥပဒေများတွင် မည်သို့ပါရှိစေကာမူ၊ နိုင်ငံတော်သမ္မတသည်၊ မိမိလက်အောက်ရှိမည်သည့် အရာရှိကမဆို ချမှတ်သည့်အမိန့်ကို၊ မိမိအလိုအလျောက်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေပြင် ဆင်နိုင်သည်။

(၇) နည်းဥပဒေခွဲ ၃ နှင့် ၄ အရ အမိန့်ကိုပြင်ဆင်ရန်အတွက်လျှောက်လွှာကို၊ လက်အောက်အရာရှိ၏ နောက်ဆုံးအမိန့်ချမှတ်သည့် နေ့မှရက်ပေါင်းခြောက်ဆယ်အတွင်းတင်သွင်းရမည်။

အခန်း ၁၂။

ပြစ်ဒဏ်များ။

၃၀။ မည်သူမဆိုအက်ဥပဒေအရ ပြုလုပ်ထားသောနည်း ဥပဒေများကို ဖြစ်စေ၊ အမိန့်ကြော်ငြာစာများ ကိုဖြစ်စေ၊

ညွှန်ကြားချက်များ ကိုဖြစ်စေ၊ အမိန့်များကိုဖြစ်စေ ကျူးလွန်လျှင်၊ အကယ်၍ ထိုကျူးလွန်မှု အတွက် အက်ဥပဒေကအပြစ်

ဒဏ်ပြဋ္ဌာန်း ထားခြင်းမရှိပါက၊ ထိုသူသည်၊ ပဌမတန်းအာဏာရ ရာဇဝတ် တရားသူကြီးရုံးတွင်၊ ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင်၊ နှစ်ရာထိ ငွေဒဏ်စီရင်ခြင်းခံရမည်။ ထို့ပြင် ပြစ်မှုသည်၊ ဆက်လက်ကျူးလွန်သည့် ပြစ်မှုဖြစ်လျှင်၊ ဆက်လက် ကျူးလွန်သည့်၊ ကာလအပိုင်းအခြား ဧည့်မနေရက် မှတစ်ပါး၊ ကျန်ရက်များအတွက်တရက်လျှင် ငွေတရာ ထက်မပိုသောငွေဒဏ် ကိုလည်း နောက်ထပ်စီရင်ခြင်းခံရမည်။

<ပြင်ဆင် 02.12.1949>

၃၁။ ပယ်ဖျက်

<ပြင်ဆင် 02.12.1949>

အခန်း ၁၃။

နို့တစ်စာများ ချအပ်ခြင်း။

၃၁။ ။ အများပြည်သူတို့သို့ ချအပ်သည့် အရပ်ရပ်နို့တစ်စာများမှတစ်ပါး၊ အက်ဥပဒေ၊ သို့တည်းမဟုတ် နည်းဥပဒေများအရ ချအပ်သည့်နို့တစ်စာများကို၊ ထိုနို့တစ်စာတွင်ဖော်ပြပါရှိသူထံသို့၊ စာတိုက်မှပေးပို့ ခြင်းဖြင့်သော်၎င်း၊ တရားမကျင့်ထုံး ဥပဒေအရ တရားရုံးမှထုတ်ဆင့်သည့် သမ္မန်စာကဲ့သို့သော်၎င်း ချ အပ်နိုင်သည်။

<ပြင်ဆင် 02.12.1949>

အခန်း ၁၄။

ယူနီဖောင်းများနှင့်တံဆိပ်များ။

၃၂။ ။ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် အင်စပိတ်တော်များ၊ ဆပ်အင်စပိတ်တော်များနှင့်အမှုထမ်းများသည် တာဝန်ဝတ်တရားများကိုဆောင်ရွက်နေစဉ်၊ မိမိတို့၏ ယူနီဖောင်းများကို ဝတ်ဆင်၍တံဆိပ်များကို တပ် ဆင်ထားရမည်။ သို့သော် အထူးအလုပ်အကိုင်ကို လုပ်ကိုင်နေသောအခါနှင့်ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် ဝန်က၊ ယူနီဖောင်းများကို မဝတ်ဆင်ရန်၊ တံဆိပ်များကိုမတပ်ဆင်ရန် အမိန့်ချမှတ်ထားသော အခါများ တွင်၊ မဝတ်ဆင်ဘဲ မတပ်ဆင်ဘဲနေနိုင်သည်။

<ပြင်ဆင် 02.12.1949>

----- Footnote -----

[ပင်ရင်း- ၂.၇.၁၉၄၉ ရက်နေ့ထုတ် ပြန်တမ်းမှ ကူးယူတင်ပြသည်။]

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] 01 ပုံစံ အိ (ချ်) အာ (ရ်) ၁။ စီးပွားရေးခွန်ဌာန၊ မြန်မာနိုင်ငံစီးပွားရေးခွန်ညွှန်ကြားရေးဝန်ရုံး။ နို့တစ်စာ။

[ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ပုံစံ အိပ် (ချ်) အာ (ရ်) ၂။ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် နည်းဥပဒေ
၄၏နည်းဥပဒေခွဲ (၁)အရ၊ အထူးနို့တစ်စာ။

[ပူးတွဲဖော်ပြသော စာရင်း ၃] ၀၃ ပုံစံ အိပ် (ချ်) အာ (ရ်) ၃။ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန် နည်းဥပဒေ ပုဒ်မ ၄
အရအစီရင်ခံစာရင်း။

[ပူးတွဲဖော်ပြသော စာရင်း ၄] ၀၄ ပုံစံ အိပ် (ချ်) အာ (ရ်) ၄။ (နည်းဥပဒေ ၅ ကိုကြည့်။) ဟော်တယ်၊သို့တည်းမဟုတ်
ပျော်ပွဲစားရုံပိုင်ရှင်ထံသို့၊ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံအက် ဥပဒေအရ အခွန်ပေးဆောင်ရမည့် အကြောင်းနှင့်
သူ၏ဟော်တယ်၊ သို့တည်းမဟုတ် ပျော်ပွဲစားရုံကိုအချိန်မှီမှတ်ပုံတင်၍ လိုင်စင်ယူမည့်အကြောင်းသိစေရန်ထုတ်
ဆင့်သည့်အမိန့်။

[ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ ပုံစံ အိပ် (ချ်) အာ (ရ်) ၅။ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်နည်းဥပဒေ ၆
အရမှတ်ပုံတင်လက်မှတ်။

[ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ ပုံစံ အိပ် (ချ်) အာ (ရ်) ၆။ ဟော်တယ်နှင့်ပျော်ပွဲစားရုံလိုင်စင်ပုံစံ။ (မူရင်းနှင့်လက်ခံ)။

[ပူးတွဲဖော်ပြသော စာရင်း ၇] ၀၇ ပုံစံ အိပ် (ချ်) အာ (ရ်) ၇။ ၁၉၄၉ ခုနှစ်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်နည်းဥပဒေ ပုဒ်မ
၁၇အရ သမ္မာန်စာ။

[ပူးတွဲဖော်ပြသော စာရင်း ၈] ၀၈ ပုံစံ အိပ် (ချ်) အာ (ရ်) ၈။ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်ဝန်ရုံးကတံဆိပ်ရိုက်နှိပ်
ပေးထားသောပိုင်ရှင်၏မသုံးရသေးသည့်ပြေစာ စာအုပ်စာရင်း။

[ပူးတွဲဖော်ပြသော စာရင်း ၉] ၀၉ “ပုံစံအိပ်(ချ်) အာ(ရ်) ၈-အေ။ ပိုင်ရှင်၏ နေ့စဉ်ကောက်ခံရရှိသော အခွန်စာရင်း။

[ပူးတွဲဖော်ပြသော စာရင်း ၁၀] ၁၀ ပုံစံ အိပ် (ချ်) အာ (ရ်) ၉။ [မူရင်းနှင့်မူရင်းခွဲနှစ်စောင်။] [နည်းဥပဒေ ၂၁၏ နည်းဥပဒေခွဲ
(၄) နှင့် (၅) ကိုကြည့်။] ပိုင်ရှင်၏ရက်သတ္တပတ်ကောက်ခံရရှိသောအခွန်အစီရင်ခံစာရင်း။

[ပူးတွဲဖော်ပြသော စာရင်း ၁၁] ၁၁ [မူရင်းနှင့် မူရင်းခွဲနှစ်စောင်။] “ပုံစံ အိပ်(ချ်) အာ(ရ်) ၉-အေ။ [နည်းဥပဒေ ၂၁-က၊ စာပိုဒ်
(င) ကိုကြည့်။] ပိုင်ရှင်၏တလအတွင်း ကောက်ခံရရှိသော အခွန်အစီရင်ခံစာရင်း။